

အင် နဲ့ <a-nga'> 均分: နည်းလျှင် ~ များလျှင်အဝ(ပစ္စ်နည်းလျှင်လူတိုင်းရအောင်အော့ ~ ခေါ်များလျှင်အဝစာရိုင်အောင် eogbu:||) 东西少就大家分, 东西多了大家吃个够。

အင် နဲ့ <a-ngu> 岬角; 山嘴

အင်းနဲ့ နဲ့ <a- ngu zun:> = အင်

အင်းသား ကော် <a-ngei: dha:> 呆呆地

အင်းအကွယ် နဲ့ <a-nge' a-kwet> 照顾, 情面

အင်းအညာ နဲ့ <a-nge' a-hnya> 照顾

အင်းနဲ့ နဲ့ <a-ngaw'> 风凉话, 冷言冷语

အင်း နဲ့ <a-ngaw> 伸出之物, 突出物

အင်းတူး ကား <a-ngaw tu:> 恶言恶语地说, 粗鲁地说, 没好气地说: သိန်းတိအိမ်ကိုသွားသွားရန်တာလဲအမော့နော်ဟဲ ~ လိုက်လော်။ (我)没好气地说: “你常上玛登家去, 也够你累的啦!”

အင်းတူးတူး ကော် <a-ngaw tu: du:> (古)恶言恶语地, 粗鲁地, 刺耳(难听)地

အင်း နဲ့ <a-ngo> ①哭泣 ②戏剧中的哭腔

အင်းတိုက် ကား <a-ngo tait> 哭: အလကားနေရင်: ~ မနေစပ်းနဲ့ ③ 别总是无缘无故地哭号。

အင်းတိုတ် ကား <a-ngo teit> 不哭了, 停止哭泣; 使之不哭

အင်းရှာ ကား <a-ngo sha> 招别人哭

အင်းလွှား ကား <a-ngo lwe> 爱哭: ဒီကလေးက ~ တယ်။ 这孩子爱哭。

အင်း နဲ့ <a-ngan'> 等候, 等待

အင်းပေး ကား <a-ngan' pei:> 赊售

အင်းရောင်း ကား <a- ngan' yaun:> 赊销

အင်း နဲ့ <a- ngor> 花蕾, 含苞欲放的花蕾

အင်းဖော် နဲ့ <a-ngon a-phu:> = အင်း

အင်းကြေား ကော် <a-ngaunt tha:> 突然, 猛一下地: လူမှား ပင် ~ ထိထိုကြလေသည်။ 连病人都猛地坐起来了。

အင်းကြေားအင်း နဲ့ <a-ngaunt a-ngan:> 呵斥, 呵喝

အင်းက် နဲ့ <a-ngait> ①麻痹大意时, 不警惕的时候: ရှုံးသွေ့ ~ မှားစံတ်ကိုဝင်တိုက်လိုက်တယ်။ 乘敌人不防袭击了碉堡。②尖端向下弯曲

အင်းက်ဖော် ကား <a-ngaunt phan:> 乘人不防

အင်းက်မိ ကား <a-ngaunt mi:> 冷不防被袭击, 在麻痹大意时遇到袭击: ~ ပြီးအထိနာစွာတိုက်ခိုက်ခံရသည်။ 冷不防地遭到惨重的打击。

အင်းက်ရှိက် ကား <a-ngaunt yait> 突然袭击(趁人不防做……事)

အင်းအပေါ်ငါး ကော် <a-ngin a-pyaun:> 温和地, 和气地: ~ ပြောဆိုသည်။ 说服。

အင်း နဲ့ <a-ngat> ①饥饿, 渴 ②渴望(某件东西): ဆေးလို ~ ပြောအောင်သွေးလုံးစားပါလား။ 吃点糖来解解烟

瘾吧!

အင်းကံ ကား <a-nga khan> 挨饿, 挨渴: အစာ ~ ဆည်။ 绝食。

အင်းကံအပြုတ်ပြု ကား <a-nga ngat a-pyat pyat> 饥肠辘辘; 饥一顿饱一顿地

အင်းကံအမှတ်မှတ် ကား <a-nga ngat a-mut mut> 饿着肚子, 饥肠辘辘

အင်းကံသား ကား <a-nga hta:> 使挨饿, 以饥饿迫使……, 不给食物吃

အင်းကံပြု ကား <a-nga pyei> 解饿, 解渴: ရေ ~ အောင်ဖရဲ့သီးစားပါလား။ 吃点西瓜解渴吧。

အင်းကံဘေး နဲ့ <a-nga bei:> 饥荒

အင်းအမှတ် နဲ့ <a-nga a-mut> 饥饿

အင်းကံ နဲ့ <a- ngout> ①残根, 木桩 ②(喻)(疾病、命运的)根, 余势, 余威: ရွှေ့ ~ ကျွန်းနေသေးတယ်။ 还留着病根儿。

အင်းကံအရင်း နဲ့ <a-nga a-yin:> ①遗物, 遗产, 遗业: ပို့သွေ့ ~ ကိုအုပ်ချုပ်လုပ်ကိုင်သည်။ 操父母之遗业。④(疾病、命运的)根, 余势, 余威

အင်းကံ နဲ့ <a-ngan> 咸味; 咸味食品

အင်းကံ: နဲ့ <a-ngan:> 工作定额(地段、地块): ~ ပုံးပြီးလုပ်၏။ 分好地段干活。

အင်းကံ နဲ့ <a-ngout> ①潜水 ②被埋没之物

အင်းကံအကွယ် နဲ့ <a-ngaout a-kwe> 潜伏

အင်းကံတိုက်း ကော် <a-ngan: d-gyi:> 迫切地, 热切地, 渴望着

အင်းမရ ကော် <a-ngan: m-ya'> 如饥似渴地, 迫不及待地: ~ ဖြစ်သည်။ 迫不及待。/ ရေကို ~ သောက်သည်။ 迫不及待地喝起水来。

အင်း I နဲ့ <a-nge> ①小的东西 ②小辈, 辈份小的(僧、俗人等) ③年轻的人 ④小儿子, 小女儿 ⑤妾, 小老婆

II နဲ့ <a-nge> 小, 低: လတ္တိတွေ့ ~ ပိုင်း 低纬度

အင်းအံ့ကျော်ပိုင်းနဲ့ ကား <a-nge zon: kyin: pain: phwe'> 【数】化简

အင်းလူး နဲ့ <a-nge lu:> (古)小孩儿

အင်းအငွေး နဲ့ <a-nge a-htwei:> 最小的: သားသမီး ~ 最小的子女 / ညီမ ~ 最小的妹妹

အင်းအနော်း နဲ့ <a-nge a-hnaun:> 小老婆, 妾

အင်းအနှစ်း နဲ့ <a-nyi' a-sun:> ①受牵连, 被钩住, 纠缠, 麻烦: တော်ဂျိုးနဲ့ပေါင်းလို့ ~ ရှိလာယင်မခေါ်လား။ 和一些流氓阿飞混在一起一旦受牵连就不好办了。/ ကိုယိုးနဲ့ပို့မို့မ ~ ရှိနေ့ကြတယ်။ 哥多和那女人有暧昧关系。②污垢, 污点

အင်းအငြင်း နဲ့ <a-nyo a-nyin> ①讨厌, 厌恶, 厌烦: ဘူမှား